

တရားမပြင်ဆင်မှု

တရားရုံးချုပ်တရားသူကြီး ဦးမြင့်သိန်းရွှေ.တွင်

+ ၂၀၁၀
နှစ်လ

၂၄ ရက်

ဒေါ်ဒေါ်လီအောင်မင်းပါ ၆

နှင့်

ဒေါ်အေးမြင့် *

အမွှေပစ္စည်းစီမံခန့်ခွဲပေးစေလို့မှုတွင် ပဏာမဖိတရိ ချမှတ်
 ပြီး အမွှေပစ္စည်းစာရင်းကောက်ယူရန် ကော်မရှင်နာ
 ခန့်အပ်တာဝန်ပေးပြီးနောက် တရားမကျင့်ထုံး
 ဥပဒေအမိန့် ၂၃၊ နည်း ၁ (၂) အရ နောက်ထပ်
 အမှုစွဲဆိုခွင့်နှင့်တကွ အမှုအား ရုပ်သိမ်းခွင့်ပြုရန်
 လျှောက်ထားခွင့်ရှိ မရှိ။

ဆုံးဖြတ်ချက်။ ။ စွဲဆိုခဲ့သော အမွှေပစ္စည်းစီမံခန့်ခွဲပေးရန် ကိစ္စ
 အတွက် မူလရုံးတရားလို့များအနေဖြင့် ပဏာမဖိတရိချမှတ်ပြီးနောက်
 တွင်မှ တရားမကျင့်ထုံးဥပဒေအမိန့် ၂၃၊ နည်း ၁ (၂) အရ အမှုသစ်
 စွဲဆိုခွင့်ဖြင့် အမှုအားရုပ်သိမ်းခွင့်ပြုပါရန်လျှောက်ထားခြင်းဖြစ်သည်။
 အမွှေပစ္စည်းစီမံခန့်ခွဲပေးစေလို့မှုတွင် ပဏာမဖိတရိချမှတ်သည့်အခါ
 အမွှေဆိုင်များ၏အမွှေဝေစုများကို ဥပဒေနှင့်အညီ တိတိကျကျ

* ၂၀၁၀ ပြည့်နှစ်၊ တရားမပြင်ဆင်မှုအမှတ် ၁၀၆။

+ ၂၀၀၈ ခုနှစ်၊ တရားမကြီးမှုအမှတ် ၅၈၉ တွင် ချမှတ်သော
 ၂၀၁၀ ပြည့်နှစ်၊ ပေဖော်ဝါရီလ ၂၂ ရက်စွဲပါ ရန်ကုန်တိုင်း
 တရားရုံး၏အမိန့်ကို ပြင်ဆင်မှု။

၂၀၁၀
ဒေါ်ဒေါ်လီ
အောင်မင်းပါ ၆
နှင့်
ဒေါ်အေးမြင့်

သတ်မှတ်ပေးပြီးဖြစ်သည်။ ၄၈၈:တို့၏ အခွင့်အရေးနှင့်တာဝန်များကို
ပြဋ္ဌာန်းပေးပြီးဖြစ်သည်။

အမှန်စင်စစ် အမွှေများတွင် ချမှတ်သည် ပဏာမဒီကရီ
သည် အမွှေပစ္စည်းများကို တရားရုံးကစီမံခန့်ခွဲရန်အတွက် ကန်း
ချမှတ်သည့်ဒီကရီဖြစ်သည်။ ပဏာမဒီကရီချမှတ်ပြီးနောက် အဓိက
ဆောင်ရွက်ရန်ကိစ္စနှစ်ရပ်မှာ အမွှေပုံပစ္စည်းများကို စာရင်း
ကောက်ယူခြင်း၊ သေသူကပေးရန်ရှိသော ကြွေးမြှုများ စိစစ်ခြင်းနှင့်
အမွှေပစ္စည်းများကို ပဏာမဒီကရီတွင်ချမှတ်ထားသည် စည်းကမ်း
ချက်များနှင့် အညီခွဲဝေခြင်းတို့ဖြစ်သည်။ တစ်နည်းဆိုသော်
တရားလို့၏ ရပိုင်ခွင့်များကိုသတ်မှတ်သည့် ပဏာမဒီကရီချမှတ်
သောအခါ အမှုမှာ တစ်ခန်းရပ်သွားသည်ဟု တစ်နည်းဆိုနိုင်သည်။
အမှုသည် အချင်းချင်းသဘောတူခွဲဝေယူလိုက်ကြလျှင် အပြီးသတ်
ဒီကရီ ချမှတ်ရန်ပင် မလိုတော့ပေါ်။

ထိုပြင် အမှုတစ်မှုပြု ဒီကရီတစ်ရပ်ချမှတ်ပြီးဖြစ်လျှင် အယူခံ
ရုံးက ပယ်ဖျက်ခြင်းမပြုသရွှေ့ ထိုအမှုကို ပလ်ခြင်းမပြုနိုင်ပေါ်။
မမြှုပ်နှံး နှင့်ဒေါ်မိုးစိန်ပါ ၄ အမှုတွင်ကြည့်ပါ။

ထိုကြောင့် အမွှေပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုတွင် ပဏာမ
ဒီကရီချမှတ်ပြီးနောက်ပိုင်း၌ တရားမကျင့်ထုံးဥပဒေအမိန့် ၂၃၊ နည်း
၁ (၂) အရ အမှုသစ်စွဲဆိုခွင့်ဖြင့် အမှုအားရှုပ်သိမ်းခွင့်ပြုရန်
အကြောင်းမရှိတော့ပေါ်။

လျှောက်ထားသူများအတွက်	- ဒေါ်ဘေးဘီထွန်း တရားရုံးချုပ်ရွှေ့နေ
လျှောက်ထားခံရသူအတွက်	- ဦးချိစိုင် တရားရုံးချုပ်ရွှေ့နေ

ရန်ကုန်တိုင်းတရားရုံး၊ ၂၀၀၈ ခုနှစ်၊ တရားမကြီးမှုအမှတ် ၅၈၉ တွင် ဒေါ်ဒေါ်လီအောင်မင်း ပါ-၆ ဦးတိုက ဒေါ်အေးမြင့် အပေါ် အမွေပစ္စည်းစီမံခန့်ခွဲပေးရန် တရားစွဲဆိုသည်။ အဆိုအချေ အရ ရုံးပြိုင်းချက်များထဲတ်ဆင့်၍ နှစ်ဖက်သက်သေခံချက်များရယူပြီး နောက် တရားလိုများသည် ကွယ်လွန်သူဦးအောင်မင်းကျော်ရစ်သည့် အမွေပစ္စည်း၏ ၄ပုံ ၃ပုံကို ရထိက်ကြောင်း ပဏာမဒီကရီချုမှတ် သည်။ တရားမကျင့်ထုံးဥပဒေအမိန့် ၂၆ နည်း ၉ နှင့် ၁၁ အရ အမွေပစ္စည်းစာရင်းကောက်ယူရန် ကော်မရှင်နာခန့်အပ် တာဝန် ပေးပြီးနောက် တရားလိုများက တရားမကျင့်ထုံးဥပဒေအမိန့် ၂၃ နည်း ၁ (၁) အရ နောက်ထပ်အမှုစွဲဆိုခွင့်နှင့်တာကွဲ အမှုအား ရှုပ်သိမ်း ခွင့်ပြုရန် လျှောက်ထားရာ လျှောက်ထားချက်ကို ပြိုင်းပယ်သည့်အမိန့် ချုမှတ်သည်။ အဆိုပါ အမိန့်ကို ဒေါ်ဒေါ်လီအောင်မင်း ပါ-၆ ဦးတိုက ကျော်ပုံမှုမရှိသဖြင့် ဤတရားမပြုပြင်ဆင်မှုကို တင်သွင်းခြင်းဖြစ်သည်။

တိုင်းတရားရုံးက တရားမကျင့်ထုံးဥပဒေအမိန့် ၂၃ နည်း ၁ (၁) အရ တရားလိုများတင်သွင်းသည့် လျှောက်လွှာ၌ဖော်ပြထား သည့် အချက်အလက်များမှာ မှန်ကန်မှုမရှိသည့်အပြင် တရားလိုများ စွဲဆိုသည့်အတိုင်း ပဏာမဒီကရီချုမှတ်ပြီးဖြစ်၍ တရားလိုများ၏ လျှောက်ထားမှုကို ခွင့်ပြုရန်အကြောင်းမရှိဟုသုံးသပ်ကာ နောက်ထပ် အမှုစွဲဆိုခွင့်နှင့်တာကွဲ အမှုအား ရှုပ်သိမ်းခွင့်ပြုရန် လျှောက်ထားချက်ကို

ပယ်သည့်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

လျှောက်ထားသူများ၏ရွှေနေက ဒေါ်ဒေါ်လီအောင်မင်းပါ-၆ ဦးတို့သည် အမွှေဆိုင်အိမ်မြနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းတရားရုံး ၂၀၀၅ ခုနှစ်၊ တရားမကြီးမှုအမှတ် ၂၃၃၁ တွင် ဒီကရီတစ်ရပ်ရရှိခဲ့ပြီးဖြစ်ကြောင်း၊ ယင်းအမှုတွင် ဒေါ်အေးမြင့်ကအမှုသည် အဖြစ်ပါဝင်ခွင့်ပြုရန် လျှောက်ထားခဲ့သော်လည်း တိုင်းတရားရုံးက အမှုသည်အဖြစ် ပါဝင်ခွင့်မပြုခဲ့ကြောင်း၊ ဒေါ်အေးမြင့်အနေဖြင့် အဆိုပါ အမှု၏ဒီကရီသည် ဂင်း၏အကျိုးကို နစ်နာမည်ဆိုပါက အယူခံဝင်ရောက်နိုင်သည့်အခွင့်အရေးရှိသော်လည်း အယူခံမဝင်ခဲ့ကြောင်း၊ သို့ပါလျက် ရန်ကုန်တိုင်းတရားရုံး၊ ၂၀၀၈ ခုနှစ်၊ တရားမကြီးမှုအမှတ် ၅၈၉ ကို ထပ်မံစွဲဆိုခြင်းမှာ နောက်ထပ်တရားတစ်ထုံးစွဲဆိုခွင့်မရှိဘဲ စွဲဆိုထားရာရောက်နေသဖြင့် အမှုကို ရုပ်သီမ်းခွင့်ပြုရန် လျှောက်ထားရခြင်းဖြစ်ကြောင်း၊ ပထမစွဲဆိုသည့် ၂၀၀၅ ခုနှစ်၊ တရားမကြီးမှုအမှတ် ၂၃၃၁ ၏ ဒီကရီအတည်ဖြစ်နေဆဲတွင် ယခု အမှု၌ အမွှေပစ္စည်းအိမ်မြေ၏ ဂုံး ၃ပုံကို ရယူခံစားစေမည်ဆိုပါက မူလက စီမံခန့်ခွဲပြီးသည့်ဒီကရီကို ပယ်ဖျက်ရာရောက်ပါကြောင်း၊ ရန်ကုန်တိုင်းတရားရုံးသည် မိမိချမှတ်သောဒီကရီကို မိမိကပင် ပယ်ဖျက်ရာ ရောက်သောကြောင့် ပြင်ဆင်မှုကို ခွင့်ပြုသင့်ကြောင်း လျှောက်လဲတင်ပြသည်။

လျှောက်ထားခံရသူများ၏ရွှေနေက လျှောက်ထားသူများ အနက် ဒေါ်ဒေါ်လီအောင်မင်းပါ- ၄ ဦးတို့က ကျော်လျှောက်ထားသူများဖြစ်ကြသော ဦးလယ်ရိနှင့်ဒေါ်ဗာရိုးနီးယားအောင်မင်းတို့အပေါ် ရန်ကုန်တိုင်းတရားရုံး၊ ၂၀၀၅ ခုနှစ်၊ တရားမကြီးမှုအမှတ် ၂၃၃၁ တွင် ကွယ်လွှန်သူအမွှေရှင်ပိုလ်ကြီးအောင်မင်းနှင့်ဒေါ်ဟယ်ဒါလှတွန်းတို့

ကျွန်ုရိစ္စသောအမွှာပစ္စည်းများကို စီမံခန့်ခွဲပေးရန် တရားစွဲဆိုခဲ့ဘူး ကြောင်း၊ အဆိုပါ အမှုတွင် တရားပြိုင်များ ရုံးရွှေ့မလာရောက်သဖြင့် တစ်ဖက်သတ်စစ်ဆေးပြီး ဒီကရီချုမှုတ်ပေးခဲ့ကြောင်း၊ ရရှိသည့်အနိုင် ဒီကရီကို ဒေါ်ဒေါ်လီအောင်မင်းတို့က ၂၀၀၆ ခုနှစ်၊ တရားမဏေရီမှု အမှုတ် ၆၀၅ တွင် အတည်ပြုဆောင်ရွက်ရာ အမွှာပစ္စည်းအိမ်မြေကို တရားမကျင့်ထုံးဥပဒေအမိန့် ၂၁ နည်း ၅၄ အရ ပညတ်ဝရမ်းကပ်ခဲ့ကြောင်း၊ ယင်းသို့ ဝရမ်းကပ်မှ လက်ရှိနေထိုင်သူဒေါ်အေးမြင့်က သိရှိပြီး အမှုသည်အဖြစ်ပါဝင်ခွွှဲပြုရန်လျှောက်ထားခဲ့ရကြောင်း၊ သို့သော် အမှုသည်အဖြစ်ပါဝင်ခွွှဲမရခဲ့သောကြောင့် တရားမကျင့်ထုံး ဥပဒေအမိန့် ၂၁ နည်း ၅၈ အရ ဝရမ်းခွာပေးရန် ရန်ကုန်တိုင်း တရားရုံး၊ ၂၀၀၆ ခုနှစ်၊ တရားမအထွေထွေမှုအမှုတ် ၂၃၃ ကို လျှောက်ထားခဲ့ကြောင်း၊ ယင်းအမှုတွင် ဝရမ်းခွာပေးခဲ့ကြောင်း၊ ဝရမ်းခွာပြီးနောက်ပိုင်း ဒေါ်ဒေါ်လီအောင်မင်းတို့က အရီမှုကို ပိတ်သိမ်းခွွှဲပြုရန်လျှောက်ထားခဲ့သဖြင့် ပိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း၊ ဒေါ်အေးမြင့်သည် လျှောက်ထားသူ များ၏ဖောင်ဖြစ်သော ကွယ်လွန်သူ ဦးအောင်မင်း၏ဒုတိယအနီးဖြစ်ကြောင်း၊ ၂၀၀၅ ခုနှစ်၊ တရားမကြီးမှု အမှုတ် ၂၃၃၁ ၏ ဒီကရီကိုအတည်ပြုဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ငှင့်တို့မောင်နှမ ၆ ဦးက တရားလိုပြုလုပ်၍ ဒေါ်အေးမြင့်အပေါ် အမွှာပစ္စည်းစီမံခန့်ခွဲပေးရန် ထပ်မံ့စွဲဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ပဏာမ ဒီကရီချုမှုတ်ပြီးနောက် အမှုကို ရုပ်သိမ်းခွွှဲမရှိတော့သဖြင့် ပြင်ဆင်မှု ကို ပလပ်သင့်ကြောင်း လျှောက်လဲတင်ပြသည်။

အမှုတွဲကိုစိစစ်ကြည့်ရှုရာ ဒေါ်ဒေါ်လီအောင်မင်း၊ ဒေါ်လော်ရာ အောင်မင်း၊ ဒေါ်ကာရွှေ့အောင်မင်း၊ ဒေါ်လင်ဒါအောင်မင်း၊ ဦးလယ်ရိနှင့် ဒေါ်ဗာဂျီးနီးယားအောင်မင်းတို့မှာ ဗမာလူမျိုး၊ ခရာစ်ယာန်

ဘာသာကိုးကွယ်သူများဖြစ်ကြသည့် ကွယ်လွန်သူ ဦးအောင်မင်းနှင့် ဒေါ်ဟယ်ဒါလှတွန်းတို့မှာမွေးဖွားသည့် သားသမီးအရင်းအခြားများ ဖြစ်ကြသည်။ မိခင်သည် ၁၉၃၃ ခုနှစ်တွင် ကွယ်လွန်သည်။ တရားပြိုင် ဒေါ်အေးမြင့်သည် ဗမာလူမျိုး၊ ဗုဒ္ဓဘာသာကိုးကွယ်သူဖြစ်ပြီး စခင်၏ဒုတိယနေ့း ဖြစ်သည်။ ဒေါ်အေးမြင့်သည် အမွေပစ္စည်းဟု အဆိုရှိသော သယ်န်းကျွန်းမြို့နယ်၊ (ဆ/က) ရပ်ကွက်၊ သမာဓိ ဂ လမ်း၊ အမှတ် ၁၉/ခ ဒေါ်တွင်သောဥပစာကို ယနေ့တိုင် လက်ရှိထား နေထိုင်လျက်ရှိသည်။

ရန်ကုန်အရှေ့ပိုင်းခုံံးတရား၏၌ ၂၀၀၄ ခုနှစ် တရားမ အထွေထွေ မူအမှတ် ၈၆ တွင် ဒေါ်အေးမြင့်က ကွယ်လွန်သူ ဦးအောင်မင်း ကျွန်းရှစ် သော ပစ္စည်းများနှင့်စပ်လျဉ်း၍ အမွေဆက်ခံခွင့် လက်မှတ်ထုတ်ပေး ရန် လျှောက်ထားရာ လက်ခံခွင့်ပြုခဲ့သည်။

သိပ္ပါလျက် ဒေါ်ဒေါ်လီအောင်မင်း၊ ဒေါ်လော်ရာအောင်မင်း၊ ဒေါ်ကာရော်အောင်မင်း၊ ဒေါ်လင်ဒါအောင်မင်းတို့ င ဦးက တရားလို ပြုလုပ်၍ ဦးလယ်ရိုနှင့် ဒေါ်ဗာဂျီးနီးယားအောင်မင်းတို့အပေါ် ရန်ကုန်တိုင်တရား၏၌ ၂၀၀၅ ခုနှစ်၊ တရားမကြံးမူအမှတ် ၂၃၃၁ ကို စွဲဆိုခဲ့သည်။ အဆိုပါအမှုတွင် ဦးလယ်ရိုနှင့် ဒေါ်ဗာဂျီးနီးယားအောင်မင်း တို့သည် အမှုကို လာရောက်ရင်ဆိုင်ခြင်းမရှိ၍ တစ်ဖက်သတ်စစ်ဆေးပြီး တရားလိုများသည်အမွေပစ္စည်း အိမ်မြေ၏ ပြုပုံစံကို ခွဲဝေခံစားခွင့် ရှိကြောင်း အပြီးသတ်ဒိုကရိခုမှတ်ခဲ့သည်။ ယင်းအမှုတွင် တရားလိုများ သည် စခင်၏ဒုတိယနေ့းဖြစ်သူ ဒေါ်အေးမြင့်အား အမှုသည်အဖြစ် ထည့်သွင်းစွဲဆိုခြင်းမရှိသကဲ့သို့ ဒေါ်အေးမြင့်က အမှုသည်အဖြစ် ပါဝင်ခွင့်ပြုရန် လျှောက်ထားရာ၌လည်း ရုံးမှပါဝင်ခွင့်မပြုခဲ့ပေ။

ဒေါ်ဒေါ်လီအောင်မင်းတို့က ၂၀၀၅ ခုနှစ်၊ တရားမကြီးမှူ
အမှတ် ၂၃၃၁ တွင် ရရှိသည့်အနိုင်ဒီကရိုက္ခ ယင်းရုံး ၂၀၀၆ ခုနှစ်၊
တရားမကျိုးမှုအမှတ် ၆၀၅ ၌ အတည်ပြုဆောင်ရွက်သည်။ အရို
မှုတွင် အမွေပစ္စည်းအိမ်မြေကို လေလံတင်ရောင်းချေရန်အတွက်
ပညတ်ဝရမ်းထုတ်ဆင့်ခဲ့ရာ ရန်ကုန်တိုင်းတရားရုံး၊ ၂၀၀၇ ခုနှစ်
တရားမအထွေထွေမှုအမှတ် ၂၃၃ တွင် ဒေါ်အေးမြင့်က ဝရမ်းခွာ
ပေးရန်လျှောက်ထားခဲ့သည်။ တိုင်းတရားရုံးက နှစ်ဖက်စုစုစမ်းမှုပြုလုပ်
ပြီးနောက် တရားမကျင့်ထုံးဥပဒေအမိန့် ၂၁၊ နည်း ၆၀ အရ ဝရမ်းခွာ
ပေးစေရန် ၂၆-၅-၂၀၀၈ နေ့စွဲဖြင့် အမိန့်ချုမှတ်ခဲ့သည်။ ယင်းကဲ့သို့
အမိန့်ချုမှတ်ပြီးနောက် ၉-၆-၂၀၀၈ နေ့တွင် ဒေါ်ဒေါ်လီအောင်မင်း
ပါ-၄ ဦးတို့၏ရွှေနောက် အရိုမှုကို ဆက်လက်ဆောင်ရွက်၍ မရနိုင်
ကော့သဖြင့် အမှုအား ပိတ်သိမ်းခွင့်ပြုပါရန်လျှောက်ထားရာ အရိုရုံး
က ၁၆-၆-၂၀၀၈ ရက်စွဲဖြင့် အရိုမှုကို ပိတ်သိမ်းခဲ့သည်။

၂၄-၃-၂၀၀၈ တွင် ဒေါ်ဒေါ်လီအောင်မင်းတို့မောင်နှမ ၆
ဦးက ကွယ်လွန်သူဦးအောင်မင်း၏ခုတိယဏ္ဍားဒေါ်အေးမြင့်အပေါ်
ဦးအောင်မင်းနှင့်ဒေါ်ဟယ်ဒါလှတွန်းတို့ကျန်ရစ်သည့်အမွေပစ္စည်းများကို
စီမံခန့်ခွဲပေးရန် ရန်ကုန်တိုင်းတရားရုံး၊ ၂၀၀၈ ခုနှစ်၊ တရားမကြီးမှူ
အမှတ် ၅၈၉ ကို စွဲခိုးသည်။ ယင်းအမှုတွင် နှစ်ဖက်သက်သေခံချက်
များရယူပြီးနောက် ဒေါ်ဒေါ်လီအောင်မင်းတို့ ၆ ဦးသည် အမွေ
ပစ္စည်း၏ ၄ပုံ ၃ပုံကို ရထိက်ခွင့်ရှိသည်ဟု ၂၈-၄-၂၀၀၉ နေ့တွင်
ပဏာမဒီကရိုချုမှတ်ခဲ့သည်။ ပဏာမဒီကရိုချုမှတ်ခဲ့ပြီးနောက်တွင်မှ
ဒေါ်ဒေါ်လီအောင်မင်းတို့က တရားမကျင့်ထုံးဥပဒေအမိန့် ၂၃၊
နည်း ၁ (၁) အရ အမှုသစ်စွဲဆိုခွင့်ဖြင့် အမှုကို ရုပ်သိမ်းခွင့်ပြုပါရန်
လျှောက်ထားခြင်းဖြစ်သည်။

ဒေါ်ဒေါ်လီအောင်မင်းပါ ၆ ဦးတို့၏ အမှုသစ်စွဲဆိုခွင့်ဖြင့် ရုပ်သိမ်းခွင့်ပြုရန်လျှောက်လွှာတွင် ငှုံးတို့၏ရွှေနေဒေါ်မိမိဆွေသည် ကရိုမ္မကို ငှုံး၏သဘောဆန္ဒဖြင့် ရုပ်သိမ်းခွင့်ပြုရန်လျှောက်ထားခြင်း၊ ၂၀၀၈ ခုနှစ်၊ တရားမကြီးမှုအမှတ် ၅၈၉ ၏အဆိုလွှာ၌ ဒေါ်ဒေါ်လီအောင်မင်း၏လက်မှတ်ကို ရွှေနော်မြို့အောင်ကျော်ဦးက ရေးထိုးတင်သွင်းခဲ့ခြင်း၊ အပြီးသတ်လျှောက်လဲချက်ကိုလည်း မိမိတို့ မသိဘဲတင်သွင်းခြင်း၊ ဒေါ်အေးမြိုင့်အား အိမ်ဖော်လုပ်ရန်ခေါ်ဆောင် လာခြင်းဖြစ်သည်ဟုရွှေနေအားညွှန်ကြားခဲ့ပါလျက် ဒုတိယ အိမ်ထောင်ပြု ခေါ်လာခြင်းဖြစ်သည်ဟုမမှန်မကန်ဖော်ပြခြင်း၊ ရွှေနော်မြိုးအောင်ကျော်ဦးနှင့် ငှုံး၏နော်မြိုးအောင်ကျော်ဦးနှင့် ဒေါ်မိမိဆွေတို့အား ရွှေနေကိုယ်စားလှယ်လွှာစာရှုပ်သိမ်းပြီးဖြစ်ခြင်းတို့ကြောင့် ယခုအမှုအား တရားမကျင့်ထုံး ဥပဒေအမိန့် ၂၃၊ နည်း ၁ (၁) အရ ရုပ်သိမ်းခွင့်ပြုရန် လျှောက်ထားရခြင်းဖြစ်ကြောင်း အကြောင်းပြသည်။

အမှုတွဲရှိ သက်သေခံချက်များအရ ဒေါ်ဒေါ်လီအောင်မင်းသည် ငှုံး၏ကျွန်မောင်နှမ ၅ ဦးက လွှဲအပ်သည့်အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ကာ တရားရုံးချုပ်ရွှေနော်မြိုးအောင်ကျော်ဦးနှင့် ဒေါ်မိမိဆွေတို့အား တရားမကျင့်ထုံး ဥပဒေအမိန့် ၃၊ နည်း ၄ ပြဋ္ဌာန်းချက် နှင့်အညီ ရွှေနေကိုယ်စားလှယ်လွှာစာပေးအပ်၍ အမှုကို ဆောင်ရွက်ခြင်းဖြစ်သည်။

ယခုအမှုတွင် ဒေါ်ဒေါ်လီအောင်မင်းက အောက်ပါအတိုင်း အစစ်ခံထွက်ဆိုထားသည်-

“ စခ်ကြီး၏ဒုတိယနော်မြိုးအေးမြိုင့်သည် အချင်းဖြစ်နေအိမ်၌ ယခုတိုင်နေထိုင်လျက်ရှိပါသည်။ × × ×

၂၁၀
ဒေါ်ဒေါ်လီ
အောင်မင်းပါ ၆
နှင့်
ဒေါ်အေးမြင့်

အချင်းဖြစ် အမွှေဆိုင်အိမ်၏သန်းခေါင်စာရင်း၌ ကျေမဖခံခဲ့
ဦးအောင်မင်း၊ ဒေါ်အေးမြင့်၊ ဒေါ်ကာရွှေအောင်မင်းတို့
၃ ဦးသာပါရှိပြီး အခြားကျေမတို့ညီအစ်ကိုမောင်နှုမသားချင်း
များပါဝင်ခြင်းမရှိဆိုလျှင်သိပါသည်။ xx ကျေမရုံးတော်သို့
သက်သေခံ (ယ) အဖြစ်တင်သွင်းသည့် သေစာရင်းတွင်
ဒေါ်အေးမြင့်အားနော်အဖြစ်ဖော်ပြပါရှိသည်ဆိုလျှင် ဖော်ပြ
ထားပါသည်။ x x x ဦးအောင်မင်းကွယ်လွန်ပြီးနောက်
ဦးအောင်မင်း၏ဒုတိယနော်ဒေါ်အေးမြင့်သည် ဦးအောင်မင်း
ကျေနှစ်သောပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ
အမွှေရတိက်သူတစ်ဦးဖြစ်သည်ကို ကျေမသိသည်ဆိုလျှင်
မှန်ပါသည်။ ”

ဒေါ်ဒေါ်လီအောင်မင်း၏ အထက်ပါတွက်ဆိုချက်များအရ
ငှုံး၏တရားမကျော်ထုံးဥပဒေအမိန့် ၂၃၊ ၄၉။ ၁ (၁) အရ အမှုသစ်
စွဲဆိုခွင့်ဖြင့် ရုပ်သိမ်းခွင့်ပြုရန်လျှောက်လွှာ၌ဖော်ပြထားသည့်
အကြောင်းအချက်များမှာ မှန်ကန်မှုပရှိကြောင်းတွေရှိရသည်။

ဒေါ်ဒေါ်လီအောင်မင်းတို့မောင်နှုမ ၆ ဦးသည် ဒေါ်အေးမြင့်
မှာ မည်သူမည်ဝါဖြစ်ကြောင့် သိရှိပါလျက်နှင့် ရန်ကုန်တိုင်းတရားရုံး၊
၂၀၀၅ ခုနှစ်၊ တရားမကြီးမှုအမှတ် ၂၃၃၁ တွင် ဒေါ်အေးမြင့်အား
တရားပြိုင်အဖြစ်ထည့်သွင်းခြင်းမပြုဘဲ မိဘများကျေနှစ်သည့် အမွှေ
ပစ္စည်းကို စီမံခန့်ခွဲပေးရန် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ တစ်နည်း
ဆိုသော် ဦးအောင်မင်းနှင့်ဒေါ်ဟယ်ဒါလှထွန်းတို့၏သားသမီး ၆ ဦး
အနက် ၄ ဦးက တရားလိုပြုလုပ်၍ ကျေန် ၂ ဦးကို တရားပြိုင်အဖြစ်
ထားကာ တရားစွဲဆိုခြင်းဖြစ်သည်။ အဆိုပါအမှုတွင် မောင်နှုမ ၆
ဦးအနက် ဦးဟယ်ရှိနှင့်ဒေါ်ဟရှိနီးယားအောင်မင်းတို့က အမွှေခွဲဝေ

ရယူရန် သဘောမတူသဖြင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း၊ အဆိုပါ
အမှု၏စီရင်ချက်အရ တွေ့ရှိရသည်။

ယခုအမှုတွင်မူ ဒေါ်ဒေါ်လီအောင်မင်းတို့မောင်နှမ ၆ ဦးက
ဆင်၏ဒုတိယအေးဒေါ်အေးမြင့်အပေါ် အမွှေစီမံခန့်ခွဲပေးရန် တရား
စွဲဆိုရာ၏ မည်သည့်အတွက် တရားစွဲဆိုရခြင်းဖြစ်ကြောင်း အဆိုလွှာ
အပိုဒ် ၁၂ ၌ အောက်ပါအတိုင်း အဆိုပြုထားသည်-

“ တရားလိုများက အမွှေဆက်ခံပိုင်ဆိုင်သည့်နေအိမ်ကို
တရားပြိုင်လက်ရောက်နေထိုင်ပြီး တရားလိုများခွဲဝေယဉ်ကြ
ရန်ပြောသောသည်း လက်မခံဘဲ မတရားရယူလိုပါသဖြင့်
တရားလိုများအနေနှင့် များစွာ ဆုံးရှုံးနစ်နာခဲ့ရပါသည်။”

၂၀၀၅ ခုနှစ်၊ တရားမကြီးမှုအမှတ် ၂၃၃၁ တွင် ဖော်ပြသည့်
တရားစွဲဆိုရန်အကြောင်းနှင့် ဤအမှု၏ပေါက်သည့်တရားစွဲဆိုရန်
အကြောင်းတို့မှာ ထပ်တူမဟုတ်သောကြောင့် လျှောက်ထားသူများ၏
ရှုံးနေက ရန်ကုန်တိုင်းတရားရုံးသည် မိမိရုံးက ချမှတ်သော ဒီကရီကို
မိမိကပင် ပယ်ဖျက်ရာ ရောက်နေပါသည်ဟု တင်ပြချက်ကိုလက်ခံရန်
အကြောင်းမရှိခဲ့။

အမှုသစ်စွဲဆိုခွင့်ပြုရနဲ့ ခွင့်တောင်းလျက် အမှုကို ရှုပ်သိမ်းခွင့်
ပြုရန်လျှောက်ထားရှုံး ခွင့်ပြုသင့်မသင့် စိစစ်ရမည့်အကြောင်း
နှစ်ရပ်ကို တရားမကျင့်ထုံးဥပဒေအမိန့် ၂၃၊ နည်း ၁ (၂) (က) နှင့်
(ခ) တို့တွင် အောက်ပါအတိုင်းသတ်မှတ်ထားသည်-

(က) စွဲဆိုပုံခံတောင်းသည့်အကြောင်းကြောင့် အမှုမှာ ရုံးနှုံးမှု
မည်ဖြစ်ကြောင်း၊ သို့မဟုတ်

(ခ) အမှုအကြောင်းအရာ သို့မဟုတ် တောင်းဆိုချက် တစ်စိတ်တစ်ဒေသအတွက် တရားလိုက အမှုသစ်ထပ်မံ၍ အမှုစွဲဆိုနိုင်လောက်အောင် လုံလောက်သော အခြားအကြောင်းများရှိကြောင်း။

အမှုရှုပ်သိမ်းခွင့်ပြုရန် လျှောက်ထားသူက ဖော်ပြပါသတ်မှတ်ချက်တစ်ရပ်ရပ်နှင့်အညီ အမှုရှုပ်သိမ်းလိုခြင်းဖြစ်သည်ဟု တရားရုံးက ကျေနှပ်လျှင် အမှုသစ်စွဲဆိုခွင့်နှင့်တကွ္ဗာ အမှုကို ရှုပ်သိမ်းခွင့်ပြုနိုင်သည်။

ယခုအမှုတွင် မူလရုံးတရားလိုများဘက်မှ အမှုသစ်စွဲဆိုခွင့်ဖြင့် ရှုပ်သိမ်းခွင့်ပြုရန် တင်ပြထားသည့် လျှောက်လွှာပါဖော်ပြချက်များမှာ မှန်ကန်မှုမရှိကြောင်း ပေါ်ပေါက်သည်အပြင် မိမိတို့စွဲဆိုသောအမှုသည် လုပ်ထုံးလုပ်နည်းများအရ သတ်မှတ်ထားသောပုံစံချက်ယွင်းသည်ဟုလည်းကောင်း၊ အမှုသစ်စွဲဆိုနိုင်လောက်သည့်အခြားလုံလောက်သော အကြောင်းများရှိသည်ဟုလည်းကောင်းထင်ထင်ရှားရှားဖော်ပြထားခြင်းမရှိသည်ကို တွေ့ရှိရသည်။

တစ်ဖန် ဤအမှု၌ အငြင်းမပွားသည့်အချက်မှာ စွဲဆိုသော အမွေပစ္စည်းစီမံခန့်ခွဲပေးရန်ကိစ္စအတွက် မူလရုံးတရားလိုများအနေဖြင့် ပကားမဖိုကရီချမှတ်ပြီးနောက်တွင်မှ တရားမကျင့်ထုံးဥပဒေအမိန့် ၂၃၊ နည်း ၁ (၂) အမှုသစ်စွဲဆိုခွင့်ဖြင့် အမှုအား ရှုပ်သိမ်းခွင့်ပြပါရန်လျှောက်ထားခြင်းဖြစ်သည်။ အမွေပစ္စည်းစီမံခန့်ခွဲပေးစေလို့မှ တွင် ပကားမဖိုကရီချမှတ်သည့်အခါ အမွေဆိုင်များ၏အမွေဝေစုများကို ဥပဒေနှင့်အညီ တိတိကျကျသတ်မှတ်ပေးပြီးဖြစ်သည်။ ရင်းတို့၏အခွင့်အရေးနှင့်တာဝန်များကိုလည်း ပြဋ္ဌာန်းပေးပြီးဖြစ်သည်။

၂၀၁၀
ဒေါ်ဒေါ်လီ
အောင်မင်းပါ ၆
နှင့်
ဒေါ်အေးမြင့်

အမှန်စင်စစ် အမွှေမှုများတွင် ချမှတ်သည့် ပဏာမဒီကရို
သည် အမွှေပစ္စည်းများကို တရားရုံးက စီမံခန့်ခွဲနိုင်ရန်အတွက်
ကနိုင်းချမှတ်သည့်ဒီကရီဖြစ်သည်။ ပဏာမဒီကရိုချမှတ်ပြီးနောက်
အမိုကဆောင်ရွက်ရန် ကိစ္စနှစ်ရပ်မှာ အမွှေပုံပစ္စည်းများကို စာရင်း
ကောက်ယူခြင်း၊ သေသူကပေးရန်ရှိသော ကြွေးမြှုများစီစစ်ခြင်းနှင့်
အမွှေပစ္စည်းများကို ပဏာမဒီကရိုချမှတ်ထားသည့် စည်းကမ်းချက်များ
နှင့်အညီ ခွဲဝေခြင်းတို့ဖြစ်သည်။ တစ်နည်းဆိုသော် တရားလို၏ရပိုင်
ခွင့်များကို သတ်မှတ်သည့် ပဏာမဒီကရိုချမှတ်သောအခါ အမှုမှာ
တစ်ခန်းရပ်သွားသည်ဟု တစ်နည်းဆိုနိုင်သည်။ အမှုသည်အချင်းချင်း
သဘောတူခွဲဝေယူလိုက်ကြလျှင် အပြီးသတ်ဒီကရိုချမှတ်ရန်ပင် မလို
တော့ဟု ဒေါ်မြို့မြို့အေး နှင့် ဦးဘရာ အမှု^(၁) တွင် လမ်းညွှန်
ထားသည်။

ထိုပြင် အမှုတစ်မှု၏ ဒီကရိုတစ်ရပ်ချမှတ်ပြီးဖြစ်လျှင်
အယူခံရုံးက ပယ်ဖျက်ခြင်းမပြုသရွှေ့ ထိုအမှုကို ပလပ်ခြင်းမပြုနိုင်ပေ။
မမြှုပ်နှံနေနိုင်ပါ ၄ အမှု^(၂) တွင် ကြည့်ပါ။

ထိုကြောင့် အမွှေပစ္စည်းစီမံခန့်ခွဲပေးစေလို့မှာတွင် ပဏာမ
ဒီကရိုချမှတ်ပြီးနောက်ပိုင်း၌ တရားမကျင့်ထုံးဥပုဒ်အမိန့် J2 နည်း
၁ (၂) အရ အမှုသစ်ခွဲဆိုခွင့်ဖြင့် အမှုအား ရှုပ်သိမ်းခွင့်ပြုရန်
အကြောင်း မရှိတော့ပေ။

ဤကဲ့သို့သောအခြေအနေတွင် တိုင်းတရားရုံးက မူလမှု

(၁) ၁၉၅၉ ခုနှစ် မြှုပ်မှန်င်ငံတရားစီရင်ထုံး၊ ၈၁-၅၃ (လွတ်တော်)

(၂) ၁၉၉၉ ခုနှစ်၊ မြှုပ်မှန်င်ငံတရားစီရင်ထုံး၊ ၈၁-၁၆၉

၂၀၁၀
ဒေါ်ဒေါ်လီ
အောင်မင်းပါ ၆
နှင့်
ဒေါ်အေးမြင့်

တရားလိုများအနေဖြင့် အမှုသစ်စွဲဆိုခွင့်ဖြင့် အမှုအား ရှုပ်သိမ်းခွင့်ပြုရန် လျှောက်ထားခြင်းကို လက်မခံပြင်းပယ်ခဲ့ခြင်းသည် ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်။

အထက်ပါ အကြောင်းများကြောင့် ဤ တရားမပြင်ဆင်မှုကို စရိတ်နှင့်တကွေပလပ်လိုက်သည်။

ရွှေ့နေစရိတ် ကျပ် ၁၀၀/- သတ်မှတ်သည်။